

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ၊ ရန်ကုန်မြို့၊

၁၉၆၆ ခုနှစ်၊ ဘဏ္ဍာရေးဥပဒေ။

[၁၉၆၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီဥပဒေအမှတ် ၄။]

၁၃၂၈ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၄ ရက်။

(၁၉၆၆ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်။)

[ပြင်ဆင် : 25.09.1967]

အောက်ဖော်ပြပါ ဥပဒေကိုထုတ်ပြန်ကျေညာသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီဥက္ကဋ္ဌသည်၊ အောက်ပါဥပဒေကိုပြဋ္ဌာန်း လိုက်သည်။

၁။ ။ အမည်နှင့်စတင်အကျိုးသက်ရောက်သည့်နေ့ရက်။ ။ (၁) ဤဥပဒေကို ၁၉၆၆ ခုနှစ်၊ ဘဏ္ဍာရေး ဥပဒေဟု ခေါ်တွင်စေရမည်။

(၂) ဤဥပဒေသည် ၁၉၆၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ နောက်ထပ်မံပြင်ဆင်ဖျက် သိမ်းခြင်းမပြုမီကာလအတွင်း အကျိုးသက်ရောက်ရမည်။

၂။ ။ အမြတ်ခွန် စည်းကြပ်သည့်နှုန်းများ။ ။ (၁) ဤဥပဒေ၏ ပဌမဇယားတွင် သီးခြားဖော်ပြထားသည့် နှုန်းများအတိုင်း အမြတ်ခွန်စည်းကြပ်ရမည်။

(၂) အမြတ်ခွန်အက်ဥပဒေပုဒ်မ ၁၅-က (၁) အလို့ငှါ အမြတ်ခွန်ထမ်း ကိုယ်တိုင်ကိုယ်ကျအလုပ်လုပ်၍ ရသည့်ဝင်ငွေအတွက် လျှော့ရမည့်ငွေကိုယင်းဝင်ငွေ၏ ၅ ပုံ ၁ ပုံဟုသတ်မှတ်လိုက်သည်။ သို့သော် ယင်းသို့ လျှော့သော ငွေပေါင်းသည် ကျပ်ငွေ ၄,၀၀၀ ထက်မကျော်စေရ။

(၃) ပြည်ပနေ အမြတ်ခွန်ထမ်းများ၏ စုစုပေါင်းဝင်ငွေတွင်မြန်မာနိုင်ငံ အမြတ်ခွန်အက်ဥပဒေပုဒ်မ ၁၂-ကအရ၊ အခြေပစ္စည်းမှ မြတ်စွန်းသည့် ငွေပါဝင်လျှင် ထိုစုစုပေါင်းဝင်ငွေပေါ်တွင် ကျသင့်မည့်အမြတ်ခွန် ကိုယင်းအက်ဥပဒေပုဒ်မ ၁၇-က ပါပြဋ္ဌာန်းချက်များနှင့် အညီတွက်ချက်စည်းကြပ်ရမည်။

(၄) ဤဥပဒေအလို့ငှါ “စုစုပေါင်းဝင်ငွေ” နှင့် “ကိုယ်တိုင်ကိုယ်ကျ အလုပ်လုပ်၍ ရသည့်ဝင်ငွေ” ဆိုသည့်စကားရပ်တို့မှာ မြန်မာနိုင်ငံ အမြတ်ခွန်အက်ဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း ဖြစ်သည်။

၃။ ။ စာပို့ခနှုန်းများသတ်မှတ်ခြင်း။ ။ ဤဥပဒေ၏ ဒုတိယ ဇယားကို မြန်မာနိုင်ငံစာပို့တိုက်အက်ဥပဒေ တွင်၊ ထိုအက်ဥပဒေ၏ ပဌမဇယားအဖြစ်ထည့်သွင်းရမည်။

၄။ ။ မော်တော်ခါတ်ဆီပေါ်တွင်နိုင်ငံတွင်းအကောက်ခွန် ။ ။ မော်တော်ခါတ်ဆီ (နိုင်ငံတွင်းအကောက် ခွန်) အက်ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (၁) တွင်ဖြစ်စေ၊ အခြားတည်ဆဲတရားဥပဒေတရပ်ရပ်တွင်ဖြစ်စေ၊ မည်သို့ပင်ပါရှိစေကာမူ၊ မော်တော်ခါတ်ဆီပေါ်တွင်အကောက်ခွန်ကိုအင်ပီးရီးရယ် တဂါလံလျှင်ငွေ တကျပ်နှင့်လေးဆယ်ပြား ဖြင့် စည်းကြပ်ကောက်ခံရမည်။

<ပြင်ဆင် 25.09.1967>

၅။ ။ ရေနံမှထုတ်လုပ်သောကုန်ပစ္စည်းများပေါ်တွင်နိုင်ငံတွင်းအကောက်ခွန်ကောက်ခံခြင်း ။ ။ (၁) ရေနံမှထုတ်လုပ်သော အောက်ဖော်ပြပါ ကုန်ပစ္စည်းများပေါ်တွင် အောက်ဖော်ပြပါ အတိုင်း နိုင်ငံတွင်း အကောက်ခွန်များစည်းကြပ် ကောက်ခံရမည်။

အမှတ် စဉ်	နိုင်ငံတွင်းအကောက်ခွန် ကောက်ခံမည့် ကုန်ပစ္စည်းများ	အရေအတွက်အလိုက်	အခွန်နှုန်း
၁	ဒီဇယ်ဆီပျစ်	---	အင်ပီးရီးရယ် တဂါလံလျှင် ၂၅ပြား
၂	ဒီဇယ်ဆီကျဲ့	---	အင်ပီးရီးရယ် တဂါလံလျှင် ၂၅ပြား
၃	မီးထိုးဆီ	---	အင်ပီးရီးရယ် တဂါလံလျှင် ၀၅ပြား
၄	ရေနံချေး	---	အင်ပီးရီးရယ် တဂါလံလျှင် ၁၀ပြား
၅	ဖယောင်း	---	တတန် (၂,၂၄၀ ပေါင်)လျှင် ၂၀၀ကျပ်

(၂) မော်တော် ဓါတ်ဆီ (နိုင်ငံတွင်း အကောက်ခွန်) အက်ဥပဒေနှင့် ၁၉၁၇ ခုနှစ်၊ မော်တော်ဓါတ်ဆီ (နိုင်ငံတွင်းအကောက်ခွန်) အမိန့်ပါ ပြဋ္ဌာန်းချက်များသည်၊ ၎င်းတို့တွင် ‘မော်တော်ဓါတ်ဆီ’ ဆိုသည့် စကားရပ်ကို ‘မော်တော်ဓါတ်ဆီ၊ ဒီဇယ်ဆီပျစ်၊ ဒီဇယ်ဆီကျဲ့၊ မီးထိုးဆီ၊ ရေနံချေး၊ ဖယောင်း’ ဆိုသည့် စကားရပ်များဖြင့် အစားထိုးထားဘိသကဲ့သို့၊ ပုဒ်မခွဲ (၁) အရ၊ စည်းကြပ်ကောက်ခံခြင်းနှင့် သက်ဆိုင်စေရမည်။

<ပြင်ဆင် 25.09.1967>

၆။ ။ ပြည်တွင်းထုတ် ကုန်ပစ္စည်းများပေါ်တွင် ယာယီ အခွန်စည်းကြပ်ကောက်ခံခြင်း ။ ။ (၁) ပြည်ထောင်စု မြန်မာနိုင်ငံတွင်းရှိ လုပ်ငန်းများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများပေါ်တွင် ထုတ်လုပ် သည့် လုပ်ငန်းမှ ရောင်းချသည့် ဈေးနှုန်း၏ ခြောက်ဒဿမငါး ရာခိုင်နှုန်းအထိ ယာယီအခွန်ကို အစိုးရက စည်းကြပ်ကောက်ခံနိုင်သည်။

(၂) ပုဒ်မခွဲ (၁) အရ၊ စည်းကြပ်ကောက်ခံသည့် ယာယီအခွန်များနှင့် စည်းကြပ်ကောက်ခံရန် နည်းလမ်းများကို အစိုးရက အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်ရမည်။

(၃) ပုဒ်မခွဲ (၁) အရ၊ ထုတ်ပြန်သော အမိန့်ကြော်ငြာစာသည်၊ တရားဥပဒေတရပ်ကဲ့သို့ အကျိုးသက်ရောက်စေရမည်။

<ပြင်ဆင် 25.09.1967>

(ပုံ) ဗိုလ်နေဝင်း၊

ဥက္ကဋ္ဌ၊

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ။

ရန်ကုန်မြို့၊ ၁၃၂၈ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၄ ရက်။
(၁၉၆၆ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်။)

အမိန့်အရ၊

(ပုံ) ဗိုလ်မှူးကြီးကိုကို၊

အတွင်းဝန်၊

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရအဖွဲ့။

----- Attachment -----

[ပူးတွဲဖော်ပြသော စာရင်း ၁] ၀၁ ပဌမဇယား။ အမြတ်ခွန်နှုန်းများ ဇယား။

[ပူးတွဲဖော်ပြသော စာရင်း ၂] ၀၂ ဒုတိယဇယား။ မြန်မာနိုင်ငံစာပို့တိုက်အက်ဥပဒေတွင် ထည့်သွင်းရမည့်ဇယား။